



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး

Office of the Securities and Exchange Commission of Myanmar

အရင်းအနှီးဈေးကွက်သတင်းလွှာ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ

အတွဲ ၁၊ အမှတ် ၃၊ ဇန်နဝါရီ ၂၀၂၃

www.secm.gov.mm

အကြောင်းအရာ

စာမျက်နှာ

(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် ဥက္ကဋ္ဌများ အစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာ နီးနောဖလှယ်ပွဲသို့ တက်ရောက်

၁

ပြည်တွင်းသတင်း

ကော်မရှင်အစည်းအဝေးများ

၂

နှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ

၂

(၁၀) ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

၂

ကော်မရှင်ရုံးဆွေးနွေးပွဲများ

၂

ဆောင်းပါး

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍ

၃

စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အဓိကရရှိသော အကျိုးရလဒ်များ

၄

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

၅

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ

၅

Forward-Thinking Mindset for Business Leaders Webinar ပါဝင်တက်ရောက်

၅

AML / CFT Knowledge Sharing ကျင်းပ

၅

ဈေးကွက်ဆိုင်ရာအချက်အလက်များ

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုများ

၆

နိုင်ငံခြားသားအစုရှယ်ယာရောင်းဝယ်မှုများ

၆

စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာရောင်းဝယ်မှုများ

၆

အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ

၇

ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု

၇

အိမ်နီးချင်း Securities Exchange များ၏ ဆောင်ရွက်ချက်များ

အာဆီယံ၏ ပထမဆုံးအရည်အသွေးမြင့်မားသည့် ကာလရှည် ငွေချေးစာချုပ်ကို ထိုင်းနိုင်ငံအစိုးရမှ ထုတ်ဝေ

၈

လတ်တလော လာအိုနိုင်ငံ၏ အစိုးရငွေချေးသက်သေခံ လက်မှတ် ဆင့်ပွားဈေးကွက်အကြောင်း တစေ့တစောင်း

၈



(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် ဥက္ကဋ္ဌများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ နီးနောဖလှယ်ပွဲသို့ တက်ရောက်



(၃၇)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ နီးနောဖလှယ်ပွဲ (37th ASEAN Capital Markets Forum- ACMF Chairs' Meeting and International Conference) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောပင်မြို့၌ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက် မှ ၂၈ ရက် အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ SECM ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လတ်တလော အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ။

ပြည်တွင်းသတင်း

ကော်မရှင်အစည်းအဝေးများ



၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပါသည်။ ။

နှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ



၂၀၂၃ ခုနှစ် နှစ်သစ်ကူးအကြိုမိတ်ဆုံစားပွဲအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် SECM ရုံး ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆုံးမရှိသောအောင်မြင်မှုများစွာကို ပိုင်ဆိုင် နိုင်ပြီး နှစ်လိုဖွယ်ကောင်းသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါသည်။ ။

(၁၀) ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၂၈ ရက်နေ့တွင် (၁၀) ကြိမ်မြောက် ပြည်တွင်း ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်း အဝေးကို online ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးရုံး၊ ငွေတိုက်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေချေးသက် သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ကော်မတီ အဖွဲ့ဝင်များ နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ။

ဟေး... မင်းငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းမှာ လုပ်နေတာလား? အဲဒီလုပ်ငန်းကနေ ငါ့စီးပွားရေးလုပ်ငန်း အတွက် ငွေချေးလို့ရမလား?

အေး...ဟုတ်တယ်၊ ဒါပေမဲ့ ငွေချေးတဲ့လုပ်ငန်း မဟုတ်ဘူးဟာ။ အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်နဲ့ အများပိုင်ကုမ္ပဏီတွေက ထုတ်တဲ့ အစုရှယ်ယာနဲ့ ငွေချေးစာချုပ်တွေကို အရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းပါ။

ကော်မရှင်ရုံးဆွေးနွေးပွဲများ

ရန်ကုန်စတော့အိတ်ချိန်း (YSX)	အပတ်စဉ်
ကော်မရှင်ရုံးစီမံခန့်ခွဲရေးကော်မတီ	လစဉ်
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများ	လစဉ်
အသိအမှတ်ပြုလက်မှတ်ရ သင်တန်းကျောင်းများ	လစဉ်
ဌာနတွင်း ဆန္ဒထုတ်ဖော်ပွဲ	လစဉ်

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏အခန်းကဏ္ဍ

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကို လုပ်ကိုင်ရန် တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် လီမိတက်ကုမ္ပဏီတစ်ခုဖြစ်သည်။

အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ / အဖွဲ့အစည်း တစ်ခုသည် လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် လုပ်ငန်းအသစ်တစ်ခု စတင်ဆောင်ရွက်ရန် အရင်းအနှီး လိုအပ်သည့်အခါ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ၍ အများပြည်သူသို့ ကမ်းလှမ်းရောင်းချလေ့ရှိပါသည်။

ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချသည့် ကုမ္ပဏီ / အဖွဲ့အစည်းကို ထုတ်ဝေသူ (Issuer) ဟု ခေါ်ပါသည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ဈေးကွက်၏ ဝယ်လိုအားနှင့် ကုမ္ပဏီထုတ်ဝေရောင်းချရန် မျှော်မှန်းထားသည့် ငွေချေးသက်သေခံလက်မှတ်၏ ဈေးနှုန်းနှင့် ပမာဏတန်ဖိုးဖြစ်နိုင်ချေကို တွက်ဆ၍ အကြံဉာဏ်ပေးပြီး ထိုကုမ္ပဏီ၏ စီမံချက်ပြီးဆုံးသည်အထိ ပူးပေါင်း ဆောင်ရွက်ပေးပါသည်။ ယင်းငွေချေး သက်သေခံလက်မှတ်များကို ထုတ်ဝေသူက ရင်းနှီးမြှုပ်နှံသူများ (Investors)သို့ ကမ်းလှမ်းရောင်းချရာတွင် သင့်တင့်မျှတပြီး တည်ငြိမ်သောရောင်းဝယ်မှု ဖြစ်စေရေးအတွက် ကြားခံ (Intermediary)အဖြစ် ဆောင်ရွက်ပေးပါသည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ကိုယ်တိုင်ချမှတ်ထားသည့် တိကျသင့်လျော်သော အကျိုးစီးပွားဆန့်ကျင်ဖိလားဖြစ်မှု (Conflict of Interest)ကို တားဆီးသည့် စည်းမျဉ်းအပေါ်အခြေပြု၍ ဈေးကွက်ဖော်ဆောင်သူ (Market Player) အဖြစ်လည်း ဆောင်ရွက်ပါသည်။

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ ၂၀၁၃ ၊ ပုဒ်မ ၂ (ခ) နှင့် ပုဒ်မ ၁၈အရ အောက်ပါ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်-

- (၁) ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်း၊
- (၂) ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊
- (၃) ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း၊



- (၄) ငွေချေးသက်သေခံလက်မှတ်ရင်းနှီးမြှုပ်နှံမှု အတွက် အကြံဉာဏ်ပေးခြင်း၊
- (၅) ငွေချေးသက်သေခံလက်မှတ်များ အပ်နှံမှုလက်ခံခြင်းနှင့် စာရင်းရှင်းလင်းခြင်း၊
- (၆) ကော်မရှင်ကအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းဟု သတ်မှတ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် ၂၀၁၅ ခုနှစ်မှစ၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိရာ အမှတ်စဉ် (၁) မှ (၄) အထိ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ ၆ ခုနှင့် အမှတ်စဉ် (၄) အား လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီတစ်ခု ရှိပြီဖြစ်ပါသည်။

ဈေးကွက်စီးပွားရေးစနစ်ဆက်လက်ဖြစ်ထွန်းရန်၊ ကာလရှည် အရင်းအနှီးများရရှိရေးကို အထောက်အကူပြုရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် နှင့် ငွေဖောင်းပွမှုကျဆင်းရေးကို ကူညီပေးရန် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် အရင်းအနှီးဈေးကွက်၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ မှ တဆင့် မြန်မာနိုင်ငံရှိ စတော့ဈေးကွက်နှင့် အစိုးရငွေချေးစာချုပ်ဈေးကွက်များတွင် လွတ်လပ်ဘေးကင်းစွာ ရင်းနှီးမြှုပ်နှံလိုသူများသို့ ဤသတင်းစကားအား ပါးလှိုက်ရပါသည်။ ။

မယ်အိမ်ကောင်း

ကိုးကား - ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ(၂၀/၂၀၁၃)၊

<https://www.fsa.go.jp/en/newsletter/2006/09/01.pdf>

စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အဓိကရရှိသော အကျိုးရလဒ်များ

မိမိတို့အားလုံးသည် မိမိချစ်ခင်ရသူများကို အပြည့်အဝပံ့ပိုးပေးနိုင်ပြီး ငွေကြေးအတွက်စိုးရိမ်ပူပန်မှုမရှိဘဲ ခမ်းနားသောလူနေမှုဘဝအဆင့်အတန်းဖြင့် နေထိုင်ချင်သည့် စိတ်ကူးအိပ်မက်မျိုး ရှိကြပါသည်။ သို့ရာတွင်မိမိတို့၏ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အလုပ်ပိုမိုကြိုးစားလုပ်ကိုင်ခြင်းနှင့် အပိုဝင်ငွေရရှိစေမည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။ လူအချို့သည်စတော့ဈေးကွက်၌ ရင်းနှီးမြှုပ်နှံခြင်းမှာ စွန့်စားရသော ရင်းနှီးမြှုပ်နှံမှုဟု ဆိုသော်လည်း နည်းလမ်းမှန်ကန်စွာ သင်ယူလေ့လာလုပ်ဆောင်ပါက အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ပေသည်။ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စတော့ဈေးကွက်တွင် ဆယ်စုနှစ်ကာလများစွာကြာအောင် စည်းကမ်းနည်းလမ်းတကျနှင့် စိတ်ရှည်သည်းခံ စောင့်ဆိုင်း၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက ဥစ္စာဓနကြွယ်ဝမှုကို တည်ဆောက်ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

စတော့ရှယ်ယာတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိသော အဓိကအကျိုးအမြတ်များမှာ - (က) ပိုင်ဆိုင်မှုနှင့်မဲပေးပိုင်ခွင့်။ အစုရှယ်ယာရှင်ဆိုသည်မှာ အများနှင့်သက်ဆိုင်သောကုမ္ပဏီတစ်ခုတွင် စတော့ရှယ်ယာတစ်စု သို့မဟုတ် တစ်စုထက်ပို၍ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူကိုခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံသူသည် ကုမ္ပဏီ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် အထူးရှယ်ယာရှင်များအစည်းအဝေးတွင် ဘုတ်အဖွဲ့ဝင်များအား ခန့်အပ်ခြင်း၊ ဒါရိုက်တာများ၏ လစာအစီရင်ခံစာ အတည်ပြုခြင်းနှင့် အခြားဆုံးဖြတ်ချက်များကဲ့သို့သော အဓိကဆုံးဖြတ်ချက်အပေါ် မဲပေးပိုင်ခွင့်ရှိပါသည်။ (ခ) အမြတ်ဝေစု ။ အမြတ်ဝေစုဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ပိုလျှံသောအမြတ်ငွေများကို ၎င်း၏ရှယ်ယာရှင်များထံ ခွဲဝေပေးခြင်းဖြစ်သည်။ (ဂ) ငွေဖြစ်လွယ်မှု။ စတော့ရှယ်ယာပိုင်ဆိုင်သည့် ရှယ်ယာရှင်များသည် ငွေကြေးလိုအပ်မှုအရေးပေါ် အခြေအနေကြုံလာလျှင် ၎င်းတို့၏စတော့ကို အချိန်တိုအတွင်း ငွေသားအဖြစ်သို့ အလွယ်တကူပြောင်းလဲနိုင်သည်။ (ဃ) ဈေးနှုန်းတန်ဖိုးတက်ခြင်း။ ဈေးနှုန်းတန်ဖိုးတက်ခြင်းဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှု အချိန်ကြာလာသည်နှင့်အမျှ ကုမ္ပဏီတစ်ခု၏ ရှယ်ယာတန်ဖိုးများ တိုးလာခြင်းဖြစ်ပါသည်။ (ဥပမာ-၂၀၂၀ ပြည့်နှစ် ၊ မေလ၂၈ ရက်နေ့တွင် EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်ခဲ့ပြီး ထိုအချိန်က EFR ရှယ်ယာအား ၂,၃၀၀ ကျပ် ဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့သူသည် လပေါင်းသုံးဆယ်ကြာပြီးနောက် ရှယ်ယာဈေးနှုန်း ၂,၇၅၀ ကျပ် သို့ မြင့်တက်လာသဖြင့် ရင်းနှီးမြှုပ်နှံသူ မူလဝယ်ယူစဉ်က တန်ဖိုးရင်းထက် ရှယ်ယာတစ်စောင်လျှင် ၄၅၀ ကျပ် အမြတ်ပိုမို ရရှိခဲ့ပြီး ထိုသို့မြတ်စွန်းငွေကို တစ်နည်းအားဖြင့် အခြေပစ္စည်းမှမြတ်စွန်းငွေ

ဟုလည်းခေါ်ဆိုပါသည်။(င) သတင်းအချက်အလက်ရရှိနိုင်မှု။ စာရင်းဝင်ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာ သတင်းအချက်အလက်များကို အစုရှယ်ယာရှင်များထံ အချိန်နှင့်တပြေးညီ ထုတ်ဖော်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ချရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် တိကျသည့် သတင်းအချက်အလက်များကို ရရှိရန်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သည်။ (စ) ဈေးကွက်ကိုအကာအကွယ်ပေးခြင်း ။ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်ကို ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ကြီးကြပ်ထိန်းကျောင်းသည့် အဖွဲ့အစည်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အထက်ဖော်ပြပါ အကျိုးရလဒ်များအပြင်၊ UK နှင့် US အများပိုင်ကုမ္ပဏီအချို့သည် အစုရှယ်ယာရှင်များအား အကျိုးခံစားခွင့်များပေးရာတွင် ကုမ္ပဏီအကျိုးခံစားခွင့်များပေါ်မူတည်၍ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် လျှော့ဈေးဖြင့် ရရှိနိုင်ခြင်း၊ ထုတ်ကုန်အသစ်များ ဦးစားပေးဝယ်ယူခွင့်ရှိခြင်းနှင့် ကုမ္ပဏီ၏သီးသန့် ပြုလုပ်သည့် အခမ်းအနားပွဲများသို့ တက်ရောက်ခွင့်ရှိခြင်းတို့ ပါဝင်ပါသည်။ ဥပမာအားဖြင့် (ခ) လန်ဒန်စတော့အိတ်ချိန်းစာရင်းဝင် Carnival Corporation သည် ကမ္ဘာပေါ်တွင်အကြီးဆုံး အပျော်စီးသင်္ဘောကုမ္ပဏီဖြစ်ပြီး ၎င်းကုမ္ပဏီ၏ အစုရှယ်ယာ ၁၀၀ ထက်ပို၍ ပိုင်ဆိုင်သော ရှယ်ယာရှင်များအား စီးနင်းလိုက်ပါမည့်ခရီးစဉ် အတွင်း အစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ ဝယ်ယူသုံးစွဲရန်အတွက် အနည်းဆုံး ၆ ရက်ခရီးအတွက် ဒေါ်လာ ၅၀ ၊ ၇ မှ ၁၃ ရက် ခရီးအတွက် ဒေါ်လာ ၁၀၀ ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ (၂) InterContinental Hotels Group PLC (IHG) သည် အနည်းဆုံး ရှယ်ယာ ၁၀၀ ပိုင်ဆိုင်သောရှယ်ယာရှင်များမှ IHG နှင့် တိုက်ရိုက် ကြိုတင်စာရင်းသွင်းပါက ၂၀% လျှော့ဈေးနှုန်း ရရှိမည်ဖြစ်ပါသည်။ (၃) တိုကျို စတော့အိတ်ချိန်းစာရင်းဝင် ဂျပန်လေကြောင်းလိုင်း (JAL) သည် ၎င်းကုမ္ပဏီ၏ အစုရှယ်ယာ ၁၀၀ ထက်ပို၍ ပိုင်ဆိုင်သော (ဂျပန်နိုင်ငံတွင် နေထိုင်သူ) ရှယ်ယာရှင်အနေဖြင့် တနှစ်လျှင်ကူပွန် တစ်စောင်ရရှိမည်ဖြစ်ပြီး သတ်မှတ် ပြည်တွင်းခရီးစဉ် တစ်ကြောင်းအတွက် ၅၀% လျှော့ဈေးနှုန်းဖြင့် လေယာဉ်စီးနင်းခွင့် ရရှိမည်ဖြစ်ပါသည်။ ။

ဧပရယ်လ်

ကိုးကား - <https://www.investopedia.com>

<https://shareclub.io/blog>

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

- ◆ အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဆင့်ပွားဈေးကွက်၌ ရောင်းဝယ်မှုအခြေအနေအား SECM Website တွင် လစဉ်ထုတ်လွှင့်လျက်ရှိခြင်း၊
- ◆ MloD ၏ (၈) ကြိမ်မြောက် ဒါရိုက်တာအသိအမှတ်ပြု လက်မှတ်ရသင်တန်းတွင် ပါဝင်ဆွေးနွေးပို့ချခြင်း၊
- ◆ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းစစ်ဆေးခြင်းအား (၂) ကြိမ်ဆောင်ရွက်ခဲ့ခြင်း၊
- ◆ သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ(၂)ခု၏ လုပ်ငန်းခွင်သို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ခြင်း။ ။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အောက်ပါ သင်တန်းသို့ အရာထမ်း(၁)ဦးစေလွှတ်ခဲ့ပါသည် -

- ◆ အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈)

အောက်ဖော်ပြပါ ပြည်တွင်း ပြည်ပ ဆွေးနွေးပွဲ၊ သင်တန်းများသို့ Virtual စနစ်ဖြင့် ဝန်ထမ်းများ တက်ရောက်စေသည်-

- ◆ Preparing for Your First Directorship
- ◆ Forward-Thinking Mindset for Business Leaders
- ◆ Directorship Series; Corporate Government Essentials
- ◆ Director Certification Program (DCP)
- ◆ Delivering a Just Transaction to Net Zero Webinar
- ◆ Working Group (WG3) and Consultation Group Meeting
- ◆ ASEAN Corporate Governance Scorecard (ACGS) ဆုချီးမြှင့်ပွဲ။ ။

Forward-Thinking Mindset for Business Leaders Webinar ပါဝင်တက်ရောက်



MloD မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Online ဖြင့် ကြီးမှူးကျင်းပသော Leadership Series: Forward-Thinking Mindset for Business Leaders Webinarသို့ SECM ရုံးမှ ဝန်ထမ်းစုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ။



AML /CFT Knowledge Sharing ကျင်းပ




၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်(အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ) အတွင်း ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (၂) ခုနှင့် တွေ့ဆုံ၍ Understanding AML/CFT in the Securities Market ခေါင်းစဉ်ဖြင့် ရှင်းလင်းပို့ချခဲ့ပါသည်။ ။

ဈေးကွက်ဆိုင်ရာအချက်အလက်များ



ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုနှင့် နိုင်ငံခြားသားအစုရှယ်ယာရောင်းဝယ်မှုများ




စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းဝယ်မှုများ



အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ



ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု



အိမ်နီးချင်း Securities Exchange များ၏ ဆောင်ရွက်ချက်များ

အာဆီယံ၏ ပထမဆုံး အရည်အသွေးမြင့်မားသည့် ကာလရှည်ငွေချေးစာချုပ် ထိုင်းနိုင်ငံအစိုးရ ထုတ်ဝေ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံ၏ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုရုံး (PDMO) သည် ကနဦးမတည်ရင်းနှီးငွေ ဘတ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၆၀ မီလီယံခန့်) တန်ဖိုးရှိ ကာလရှည် ငွေချေးစာချုပ်များ ထုတ်ဝေခဲ့သည်။ ၁၅ နှစ် သက်တမ်းရှိ ယင်းငွေချေးစာချုပ်များမှ ရရှိသောငွေကို Mass Rapid Transit Orange Line (East) စီမံကိန်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးအလွန် နိုင်ငံစီးပွား ပြန်လည်ဦးမော့လာစေရေး ပံ့ပိုးပေးသည့် ပြည်သူ့ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဖြစ်ထွန်းစေမည့် ပြည်တွင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းစသည့် လူမှုရေးအပေါ် အကျိုးသက်ရောက်မှုရှိသော စီမံကိန်းတို့မှ တစ်ဆင့် ရေရှည်ဖွံ့ဖြိုးစေမည့် အခြေခံအဆောက်အအုံများ ဖော်ဆောင်ရေး၌ အသုံးပြုခဲ့သည်။

အာဆီယံအဖွဲ့ဝင်အစိုးရတစ်ရပ်က ပထမဆုံးအကြိမ် ထုတ်ဝေရောင်းချသည့် ယင်းငွေချေး စာချုပ်သည် အလွန်အောင်မြင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများထံမှ အဝယ်အမှာတင်မှုများသည် ဘတ် ၆၀.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံခန့်) ရှိခဲ့ပြီး ကမ်းလှမ်းရောင်းချမည့်တန်ဖိုး၏ ၃.၀၅ ဆ ရှိခဲ့သည်။ ယင်းငွေချေးစာချုပ်ကို ထုတ်ဝေရောင်းချခဲ့သော ၁၅ နှစ် သက်တမ်းရှိ စံအဖြစ် သတ်မှတ်ထားသည့် ငွေချေးစာချုပ်၏ ဈေးကွက်ရနှုန်း (Market Yield) အောက် လျော့နည်းသော အတိုးနှုန်း ၁.၅၈၅% ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းကာလရှည်ငွေချေးစာချုပ်သည် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများဖြစ်သည့် ဘဏ်များ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးကုမ္ပဏီများ (AMC) ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အာမခံကုမ္ပဏီများနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းငွေချေးစာချုပ်ကို ရေရှည်တည်တံ့စေမည့် ငွေချေးစာချုပ်အဖြစ် Climate Bond Initiative အဖွဲ့အစည်းက အသိအမှတ်ပြုထားပြီး Luxembourg Green Exchange တွင် စာရင်းဝင်ခဲ့သည်။ ထို့အပြင် အကောင်းဆုံး ကာလရှည်ငွေချေးစာချုပ်ဆုနှင့်အတူ ထိုင်းနိုင်ငံအစိုးရသည် အကောင်းဆုံး ထုတ်ဝေသူဆု ရရှိခဲ့ကြောင်း အာရှဘဏ္ဍာရေးမဂ္ဂဇင်း “The Asset” က ဆိုသည်။ ၂၀၂၂ ခုနှစ်၊ မေလတွင် ယင်းငွေချေးစာချုပ်၏ လက်ရှိထုတ်ဝေရောင်းချထားမှုပမာဏသည် ဘတ် ၂၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့်) ရှိခဲ့သည်။

ADB သည် ASEAN Catalytic Green Finance Facility မှတစ်ဆင့် ယင်းငွေချေးစာချုပ် ထုတ်ဝေမှုနှင့်စပ်လျဉ်း၍ (၁) မူဘောင်ချမှတ်မှုအပေါ်ထောက်ပံ့ပေးခြင်း၊ (၂) ပြင်ပသုံးသပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ (၃) စီမံကိန်းရွေးချယ်ခြင်းများတွင် အကူအညီပေးခြင်း၊ ကြားခံအဖွဲ့အစည်းအနေဖြင့် အသိအမှတ်ပြုပေးခြင်းနှင့် နှစ်စဉ်အစီရင်ခံခြင်းတို့ကို ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။

ခြူးငယ်

ကိုးကား - <https://www.adb.org/sites/default/files/publication/844911/green-social-sustainable-bonds-initiative-southeast-asia.pdf>

လတ်တလော လာအိုနိုင်ငံ၏ အစိုးရငွေချေးသက်သေခံလက်မှတ် ဆင့်ပွားဈေးကွက်အကြောင်း တစေ့တစောင်း

လာအိုနိုင်ငံ၏ အစိုးရငွေချေးသက်သေခံလက်မှတ် ဆင့်ပွားဈေးကွက်အနေဖြင့် ၂၀၁၉ ခုနှစ်မှ စ၍ ဘဏ်များမှ ကြွေးကျန်ရှင်းလင်းရေးငွေချေးစာချုပ်များ (Arrears-Clearance Bonds) ဝယ်ယူခြင်းမှအပ လာအိုဗဟိုဘဏ် (BOL) နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များအကြား အရောင်းအဝယ်မရှိခဲ့ကြောင်း၊ ပွင့်လင်းသောဈေးကွက်လည်ပတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် BOL သည် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ပြန်လည်ဝယ်ယူရန် သဘောတူညီချက်ဖြင့် ကမ်းလှမ်းမှု (repo) နှင့် အပေါင်ခံ ပစ္စည်းဖြင့် ငွေချေးခြင်းများကို ခွင့်ပြုခဲ့သော်လည်း ကောင်းမွန်စွာ မလည်ပတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများမှ ထုတ်ဝေခဲ့သော ငွေတိုက်လက်မှတ်များနှင့် ဘဏ္ဍာရန်ပုံငွေထိန်းညှိသည့် ငွေချေးစာချုပ်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းကပင် Lao Securities Exchange (LSX) တွင် စာရင်းဝင်ပြီးဖြစ်ကြောင်း၊ သို့သော် အရောင်းအဝယ် အနည်းငယ်သာရှိခဲ့ပြီး ထိုသို့ဆင့်ပွားအရောင်းအဝယ် နည်းပါးခြင်း၏ နောက်ကွယ်တွင် အမျိုးမျိုးသောကြောင်းအရင်းများ ရှိနေနိုင်သော်လည်း ဗဟိုဘဏ်၏ ဈေးကွက်လည်ပတ်မှုလုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန်လိုအပ်ကြောင်း သိရှိရသည်။

ပုံမှန်အားဖြင့်၊ အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်၏ ငွေကြေးဈေးကွက် လည်ပတ်မှုတွင် အသုံးပြုသည့် အရည်အသွေးမြင့် ပိုင်ဆိုင်မှုများအဖြစ် အသိအမှတ်ပြုသတ်မှတ်ထား

ခဲ့ပြီး repo နှင့် အပေါင်ခံပစ္စည်းဖြင့်ငွေချေးခြင်းကဲ့သို့သော ဈေးကွက်လည်ပတ်မှုလုပ်ဆောင်ချက်များသည် ဆင့်ပွားဈေးကွက်ကို မောင်းနှင်မည့် ယန္တရားတစ်ခု ဖြစ်နိုင်ကြောင်း၊ ယင်းနောက် ဗဟိုဘဏ်၏ ငွေလွှဲပြောင်းလည်ပတ်မှု လုပ်ဆောင်ချက်များကို လိုက်နာလျက် ဘဏ်အချင်းချင်း ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်နိုင်မည်ဟု သိရှိရသည်။

ထို့အပြင် ဈေးကွက်လည်ပတ်မှု အဆင်ပြေချောမွေ့စေရန်အတွက် ဈေးကွက်အခြေအနေများ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ ငွေသားလက်ကျန်များနှင့် တစ်ဦးချင်းငွေတိုက်စာရင်းများကို စောင့်ကြည့်သည့် အခြေခံအဆောက်အအုံများအားလုံး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း သိရှိရသည်။ အထူးသဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းအတွက် ပိုမိုလုံခြုံထိရောက်သော ငွေပေးချေမှုစနစ်များကို ထူထောင်နိုင်ရန် လိုအပ်သည်ဟု လာအိုနိုင်ငံ၏ ဆင့်ပွားဈေးကွက်နှင့်စပ်လျဉ်း၍ ADB မှ “Developing a local currency Government Bond Market in an emerging economy after Covid-19” ခေါင်းစဉ်ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေထားသော စာစောင်၌ ဖော်ပြထားပါသည်။ ။

ဦးနိုင်

ကိုးကား - <https://www.adb.org/sites/default/files/publication/845376/local-currency-government-bond-market-lao-pdr.pdf>